

ILL

He puts on clothes made of **twill** and has **drilled** himself in the art of withstanding the **chill**, but he **still** falls **ill** because of the chill. He has no choice but to exercise again the **skill** of paring **spills** into **quills**.


သူသည် ဖျင်နှင့်ရက်ထားသည့် အဝတ်ကိုဝတ်၍ အအေးဓာတ်ကို ကြံကြံခံနိုင်အောင် သူ့ကိုယ်သူ လေ့ကျင့်ထားပြီးဖြစ်သည်။ သို့သော် မအေးမိပြီး သူ ယခုတိုင်ဖျားနေဆဲဖြစ်သည်။ သူ့တွင် ငွေ့ချယ်စရာနည်းလမ်းမရှိပေ။ သူကား ဆူးကိုင်းများအား လွင့်စင်သွားစေသည့် လေ့ကျင့်ခန်းကို ကျွမ်းကျင်အောင် ထပ်၍ လေ့ကျင့်ရပေသည်။

I'm prepared for the greatest chill.
အအေးဒဏ်ကို ကာကွယ်ဖို့ ဖြစ်ဆင်ရမယ်



ဆူးတွေဖြတ် လွင့်အောင်လုပ်

Making quills of spills.



မီးလုံတာလောက် ဘာမှ ပိုမကောင်းပါလား

A fire made from quills is still better othir



- TWILL** (n) ဖျင်
- DRILL** (v) အထပ်ထပ်လေ့ကျင့်သည်
- CHILL** (n) အအေးဓာတ်
- STILL** (adv) တိုင်၊ တိုင်အောင်
- ILL** (adj) နေမကောင်းသော
- SKILL** (n) ကျွမ်းကျင်မှု
- SPILL** (n) လွင့်စင်ခြင်း
- QUILL** (n) ငန်းတောင်၊ ဖြူဆူး၊ ဆူးကိုင်း

OTH

People of a **slothful** nature prefer simple things such as tea with **froth** or plain **broth**, and will not mind **moths** that have fallen into their food.

ပျင်းရိသော သဘောဝရှိသည့်လူများသည် စွပ်ဖြုတ်ရည်သောက်ခြင်း၊ အမြှုပ်ထနေသည့် လက်ဖက်ရည်သောက်ခြင်းတို့ကို နှစ်သက်တတ်ကြသည်။ သို့သော် သူတို့ အစားအစာထဲသို့ ပိုးကောင် ကျလာမှာကိုတော့ မနှစ်သက်တတ်ကြပေ။

ခင်ဗျား စွပ်ဖြုတ်ထဲကို ပိုးကောင်ကလေးကျသွားပါတယ်

A moth has fallen into your broth.



- SLOTH** (n) ပျင်းရိခြင်း
- FROTH** (n) အမြှုပ်
- BROTH** (n) သားငါးအသီးအရွက်ဖြုတ်ဟင်းချို
- MOTH** (n) ပိုးမလဲ

It doesn't matter. All the more nourishing.

ကိစ္စမရှိပါဘူးကွာ ပိုပြီးတော့တောင် အရသာရှိသွားသေးတယ်



But that moth is my wife...

ဒါပေမဲ့ အဲဒီပိုးကောင်က ကျုပ် မိန်းမလှ

